

သင်သည် မြန်မာ/ဗမာနိုင်ငံသားလား။

သင်သည် ယာယီ ခိုလှုံခွင့် (TPS) ကို ခံစားခွင့် ရှိနိုင်ပါသည်

ကြေညာချက်- ဤအကြံပြုချက်ကို ဥပဒေရေးရာ ကူညီရေး လူမှုအဖွဲ့အစည်း၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေဌာနက ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ဤသည်မှာ တရားဝင် အကြံပြုချက်မဟုတ်သည့်အပြင် လူဝင်မှုကြီးကြပ်ရေး ကျွမ်းကျင်ပညာရှင်၏ အကြံဉာဏ်လည်း မဟုတ်ပါ။

သင်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသော မြန်မာ/ဗမာနိုင်ငံသားဖြစ်ပြီး သင့်တွင် အမြဲတမ်း ပြောင်းရွှေ့နေထိုင်ခွင့် မရှိသေးလျှင် မြန်မာနိုင်ငံကို TPS ဟု သတ်မှတ်ထားသည့် အမေရိကန်ပြည်ထောင်စုတွင် သင့်အား တရားဝင် နေထိုင်၊ အလုပ်လုပ်ခွင့်ပြုမည့် ယာယီ ခိုလှုံခွင့် (TPS) ကို လျှောက်ထားခွင့် သင့်တွင် ရှိနိုင်ပါသည်။

ယာယီ ခိုလှုံခွင့်ဆိုသည်မှာ အဘယ်နည်း။

ယာယီ ခိုလှုံခွင့်ဆိုသည်မှာ အမေရိကန်ပြည်ထောင်စုတွင် သင့်အား တရားဝင် နေထိုင်၊ အလုပ်လုပ်ခွင့်ပေးသော အခြေအနေ ဖြစ်ပါသည်။ တစ်ကြိမ်လျှင် ၁၈ လ သက်တမ်းရှိပြီး အလုပ်ပါမစ်နှင့် လူမှုဖူလုံရေးနံပါတ်ကို လျှောက်ထားခွင့် ရစေသည့်အပြင် မြန်မာနိုင်ငံကို TPS နိုင်ငံအဖြစ် သတ်မှတ်ထားသည့် သက်တမ်းပြန်တိုးပေးနိုင်ပါသည်။

TPS ကို ဘယ်မှာ လျှောက်ထားနိုင်ပါသလဲ။

မြန်မာနိုင်ငံသားများအတွက် TPS စာရင်းသွင်းရန်ကာလမှာ ၂၀၂၁ ခုနှစ်၊ မေလ 25 ရက်မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ 22 ရက်အထိ ဖြစ်ပါသည်။

ကျွန်ုပ်တို့ ခွင့်ပြုလိုက်လျှင် TPS က ဘယ်လောက်ကြာ သက်တမ်းရှိပါသနည်း။

မြန်မာအတွက် လက်ရှိ TPS သက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်မှစတင်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ကုန်ဆုံးပါသည်။ အမေရိကန်ပြည်ထောင်စု အစိုးရသည် မြန်မာအတွက် TPS ကို သက်တမ်းတိုးပေးရန် ရွေးချယ်နိုင်ပါသည်။ သက်တမ်းတိုးပေးလိုက်ပြီး ဤလက်ရှိ စာရင်းသွင်းကာလအတွင်း သင့်ကို ခံစားခွင့်ပေးလိုက်လျှင် ထိုစာရင်းသွင်းမှုကို လာမည့် စာရင်းသွင်းကာလအတွင်း သက်တမ်းတိုးရန် လိုပါမည်။

ကျွန်ုပ်၏ TPS လျှောက်လွှာအတွက် မည်သည့် စာရွက်စာတမ်းများကို လိုပါသနည်း။

TPS အတွက် လျှောက်ထားရန် သင်သည် အချက်သုံးချက်ကို သက်သေပြရန်လိုပါသည်- (၁) သင်သည်

မြန်မာနိုင်ငံသားဖြစ်ကြောင်း၊ (၂) သင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် အမေရိကန် ပြည်ထောင်စု၌ နေထိုင်နေခဲ့ကြောင်းနှင့် (၃) သင်သည် ထိုအချိန်ကတည်းက အမေရိကန်ပြည်ထောင်စုတွင် ဆက်တိုက် နေထိုင်ခဲ့ကြောင်း။

(၁) မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား

- နိုင်ငံကူးလက်မှတ်၊ ဓာတ်ပုံပါရှိသော မွေးစာရင်း သို့မဟုတ် သင့်ဓာတ်ပုံ နှင့်/သို့မဟုတ် လက် ဗွေရာပါသော မြန်မာနိုင်ငံမှ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား။

(၂) ဝင်ရောက်သည့် ရက်စွဲ

- နိုင်ငံကူးလက်မှတ်ရှိ အဝင်တံဆိပ်တုံး၊ I-94 ဆိုက်ရောက်/ထွက်ခွာ မှတ်တမ်း သို့မဟုတ် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင်ဖြစ်စေ၊ ထိုရက်မတိုင်မီဖြစ်စေ အမေရိကန်ပြည်ထောင်စုသို့ သင် ဝင် ရောက်ခဲ့ကြောင်း သက်သေပြနိုင်မည့် အခြား စာရွက်စာတမ်းများ။

(၃) ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် ဖြစ်စေ၊ ထိုရက်မတိုင်မီကဖြစ်စေ လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြောင်း-

- အလုပ်လုပ်ကိုင်မှု မှတ်တမ်းများ (လစာဖြတ်ပိုင်း၊ W-2 ဖောင်များ၊ IRS အခွန် မှတ်တမ်းများ၊ ပြည်နယ်အခွန်ဆောင်ရန် တင်ပြထားကြောင်း ပြည်နယ်၏ အတည်ပြုချက်၊ သင့်အလုပ်ရှင်ဆီမှ စာများ၊ သင် အလုပ်တွဲလုပ်နေသည့် ဘဏ်များထံမှ ငွေစာရင်းရှင်းတမ်းများ)။
- ငှားရမ်းမှု ပြေစာများ၊ အိမ်သုံးဝန်ဆောင်မှု ဘောင်များ (ဂတ်စ်၊ လျှပ်စစ်မီး၊ ဖုန်း စသည်ဖြင့်)၊ ဝန်ဆောင်မှုများကို သင် လက်ခံရရှိထားသည့် ရက်စွဲများကို ပြသသည့် ကုမ္ပဏီများထံမှ စာများ။
- အမေရိကန်ပြည်ထောင်စုရှိ သင် သို့မဟုတ် သင့်ကလေးများ တက်ရောက်နေသည့် ကျောင်းများမှ ကျောင်းအမည်များနှင့် ကျောင်းတက်ရက်စွဲများကို ပြသသည့် ကျောင်းမှတ်တမ်းများ (ရီပို့တ်ကတ်များ၊ စာများ စသည်ဖြင့်)။
- သင် သို့မဟုတ် သင့်ကလေး လက်ခံ ရရှိထားသည့် ကုသမှုအတွက် ဆေးရုံ၏ အမည် သို့မဟုတ် ဆရာဝန်၏ အမည်နှင့် ကုသသည့် ရက်စွဲ သို့မဟုတ် ဆေးရုံတက်သည့် ရက်စွဲများကို ပြသထားသည့် ဆေးရုံ မှတ်တမ်းများ သို့မဟုတ် ဆေးကုသမှု မှတ်တမ်းများ။
- ဘုရားကျောင်းများ၊ အလုပ်သမား သမဂ္ဂများ သို့မဟုတ် အခြား အဖွဲ့အစည်းများထံမှ သင်၏ နေထိုင်မှုနှင့် ပတ်သက်သော၊ သင့်အမည်ကို ဖော်ပြထားသော ထောက်ခံစာများ။
- အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားသည့် သင့်ကလေး၏ မွေးစာရင်းများ၊ ရက်စွဲပါသော ဘဏ်ငွေလွှဲမှုများနှင့် အွန်လိုင်းဖြင့် ငွေလွှဲမှုများ၊ စာသား၊ အမေရိကန်ပြည်ထောင်စု လူမှုဖူလုံရေးကတ်၊ ယာဉ်မောင်းလိုင်စင်၊ သီးသန့်ဝန်ဆောင်မှုကတ်၊ စာချုပ်များ၊ အပေါင်စာချုပ်များ၊ အာမခံမူဝါဒများ စသည်ကဲ့သို့ အခြား အထွေထွေ စာရွက်စာတမ်းများ။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံမှဖြစ်လျှင် TPS ရကို ရမည်လား။

မရပါ။ သင်သည် မြန်မာနိုင်ငံမှ ဖြစ်သည့်တိုင် အောက်ပါ အခြေအနေတွင် ခံစားခွင့် ရရှိမည် မဟုတ်ပါ-

1. သင်သည် မြန်မာနိုင်ငံသို့ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု ပြင်ပတွင် သင် နောက်ဆုံး နေလေ့ရှိခဲ့သော နိုင်ငံသို့ဖြစ်စေ မိမိဆန္ဒအလျောက် ပြန်သွားပြီးဖြစ်လျှင်၊
2. သင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်ကတည်းက အမေရိကန်ပြည်ထောင်စုတွင် ဆက်တိုက် နေထိုင်ခြင်း မရှိလျှင်၊
3. သင်သည် အမေရိကန်ပြည်ထောင်စုတွင် ကြီးလေးသော ပြစ်မှုတစ်ခုခု သို့မဟုတ် အသေးအဖွဲ့ပြစ်မှု နှစ်ခုနှင့်အထက်ကို ကျူးလွန်ထားလျှင်။
 - a. သင်သည် အဖမ်းခံရဖူးလျှင်၊ ရုံးတော်သို့ ဆင့်ခေါ်ခံရဖူးလျှင် သို့မဟုတ် ပြစ်မှု ကျူးလွန်ဖူးလျှင် မည်သည့်အမှုအတွက်မဆို တရားရုံး၏ အမှုအကြောင်း ရှင်းလင်းချက်လက်မှတ်ကို ရယူသင့်သည့်အပြင် TPS ကို မလျှောက်ထားမီ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများက ကျွမ်းကျင်သူနှင့် ပြောဆိုဆွေးနွေးသင့်ပါသည်။

ကျွန်ုပ်တို့သည် မည်သည့်ဖောင်ကို တင်ပြရန် လိုပါသနည်း။

TPS ကို လျှောက်ထားရန် သင်သည် အနည်းဆုံး ဖောင် I-821 ကို တင်ပြရန် လိုပါမည်။ သင့်အနေဖြင့် အလုပ်လုပ်ခွင့် စာရွက်စာတမ်း (အလုပ်ပါမစ်) ကို လိုချင်လျှင် ဖောင် I-765 ကိုလည်း တင်ပြရန် လိုပါမည်။ သင်သည် ကျသင့်ငွေတစ်ခုအတွက် ကင်းလွတ်ခွင့်ကို တောင်းဆိုလိုလျှင် ဖောင် I-912 ကို တင်ပြရန် လိုပါသည် (သို့မဟုတ် ကျသင့်ငွေတစ်ခုအတွက် ကင်းလွတ်ခွင့်ကို စာရေးသား တောင်းဆိုပါ)။ သင်၏ ဖြစ်စဉ်တွင် “ခွင့်မပြုနိုင်သော အကြောင်းရင်းများ” ရှိနေလျှင် ဖောင် I-601 ကို တင်ပြရန် လိုနိုင်ပါသည်။

ဖောင်အားလုံးကို USCIS ဝက်ဘ်ဆိုဒ် (www.uscis.gov) မှ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပါသည်။ သို့သော် ကျသင့်ငွေကို ကင်းလွတ်ခွင့် ပေးမထားလျှင် ထိုသို့တင်ပြမှုအတွက် အဖိုးအခအချို့ ရှိပါသည်။

နောက်ထပ် အချက်အလက်များကို သိရှိရန် ဝန်ထမ်းများက ကူညီရေး လူမှုအဖွဲ့အစည်း၏ လူဝင်မှုကြီးကြပ်ရေး အကူအညီဖုန်းလိုင်း (844) 955-3425 ထံ တနင်္လာမှ သောကြာနေ့အထိ မနက် ၉ နာရီမှ ၅ နာရီအတွင်း ဆက်သွယ်နိုင်ပါသည်။